



Praziquantel

AFFIX PATIENT IDENTIFICATION LABEL HERE

UMRN:
Family Name:
Given Name:

Medicine name	Strength	Example of brand	Dose directions



English

Burmese

Praziquantel

Praziquantel

Why do I need to take Praziquantel?

ကျွန်ုပ် Praziquantel ကို ဘာကြောင့် သောက်ရန် လိုအပ်ပါသနည်း။

Your blood test shows that you have an infection caused schistosomiasis or bilharzia. This is a parasite that is carried by freshwater snails and is found in many countries in Asia, South America and Africa. Most people with schistosomiasis do not have any symptoms and may have been infected many years ago. If it is not treated the infection can cause liver, kidney, or bladder problems.

သင်၏ သွေးစစ်ဆေးမှုအရ သင်သည် သံပြားကောင်ရောဂါ (schistosomiasis) သို့မဟုတ် bilharzia ကို ဖြစ်စေသည့် ရောဂါကူးစက်ခံရကြောင်း တွေ့ရသည်။ ၎င်းသည် ရေချိုခရုများက သယ်ဆောင်လာသော ကပ်ပါးပိုးဖြစ်ပြီး အာရှ၊ တောင်အမေရိကနှင့် အာဖရိကရှိ နိုင်ငံအများအပြားတွင် တွေ့ရသည်။ သံပြားကောင်ရောဂါ ဝေဒနာရှင်အများစုမှာ ရောဂါလက္ခဏာမပြဘဲ လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက ရောဂါကူးစက်ခံထားရခြင်း ဖြစ်နိုင်သည်။ ရောဂါကူးစက်မှုကို မကုသပါက အသည်း၊ ကျောက်ကပ် သို့မဟုတ် ဆီးအိမ်ပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။

Before taking this medication, you should tell your doctor or nurse practitioner if you are taking any other medications. For example, medicines used to treat epilepsy, TB and HIV can interact with this medication.

ဤဆေးကို မသောက်မီ အခြားဆေးများ သောက်နေပါက သင်၏ ဆရာဝန် သို့မဟုတ် သူနာပြုဆရာမကို ပြောပြသင့်သည်။ ဥပမာအားဖြင့် ဝက်ရူးပြန်ရောဂါ၊ တီဘီနှင့် အိတ်ချ်အိုင်စီတို့ကိုကုသရန် အသုံးပြုသောဆေးများသည် ဤဆေးနှင့် အပြန်အလှန်ဓာတ်ပြုမှုရှိနိုင်သည်။

You should also tell your doctor or nurse if you have had seizures or an abnormal heart rhythm in the past.

သင့်ဆရာဝန် သို့မဟုတ် သူနာပြုကို အတိတ်က လေသင်တုန်းဖြတ်ခြင်းများ သို့မဟုတ် ပုံမှန်မဟုတ်သော နှလုံးခုန်နှုန်း ရှိခဲ့ပါကလည်း ပြောပြသင့်ပါသည်။

How do I take Praziquantel?

ကျွန်ုပ် Praziquantel ကို မည်သို့သောက်ရမည်နည်း။

The dose of this medication has been calculated according to your weight. You need to take two doses that should be taken four hours apart.

ဤဆေး၏ ပမာဏကို သင်၏ ကိုယ်အလေးချိန်ပေါ် မူတည်၍ တွက်ချက်ပါသည်။ ဆေးနှစ်ကြိမ်စာကို လေးနာရီခြားပြီး သောက်သင့်သည်။

The medicine should be taken with food. Do not chew the medication.

ဆေးကို အစာနှင့် တွဲသောက်သင့်ပါသည်။ ဆေးကို ဝါးမစားပါနှင့်။

Do not drink grapefruit juice whilst you are taking this medication.

ဤဆေးကို သောက်နေစဉ် ဂရိတ်ဖရူသီးဖျော်ရည်ကို မသောက်ပါနှင့်။

Do not drive or operate dangerous machinery when taking this medication.

If you vomit soon after you take the medication, please tell your doctor as the dose may need to be repeated.

Are there any side effects?

Possible side effects from this medicine may include dizziness or drowsiness.

Some people may also have

- headache
- nausea or vomiting
- itching
- fever.

These symptoms should go away after a few days. Tell your doctor if these symptoms do not go away.

If you develop a rash or swelling of the face, lips, tongue or other parts of the body you should tell a doctor immediately (call doctor or go straight to emergency department).

Rare side effects include:

- seizures,
- heart palpitations
- chest pain.

If these occur, you should also tell a doctor immediately.

ဤဆေးသောက်နေစဉ် ယာဉ်မောင်းနှင်ခြင်း သို့မဟုတ် အန္တရာယ်ရှိသော စက်ပစ္စည်းများကို မောင်းနှင်ခြင်းမပြုပါနှင့်။

ဆေးသောက်ပြီးနောက် မကြာမီ အန်ခြင်းဖြစ်ပါက ဆေးကို ထပ်သောက်ရန် လိုအပ်နိုင်သည့်အတွက် ကျေးဇူးပြု၍ သင့်ဆရာဝန်ကို ပြောပြပါ။

ဘေးထွက်ဆိုးကျိုးများ ရှိပါသလား။

ဤဆေးမှ ဖြစ်နိုင်ချေရှိသော ဘေးထွက်ဆိုးကျိုးများတွင် ခေါင်းမူးခြင်း သို့မဟုတ် အိပ်ငိုက်ခြင်းတို့ ပါဝင်နိုင်သည်။

အချို့လူများတွင် ဖြစ်နိုင်သည်မှာ

- ခေါင်းကိုက်ခြင်း
- မအီမသာဖြစ်ခြင်း သို့မဟုတ် အော့အန်ခြင်း
- ယားယံခြင်း
- ဖျားနာခြင်း။

ဤလက္ခဏာများသည် ရက်အနည်းငယ်အကြာမှာ ပျောက်ကင်းသွားသင့်ပါသည်။ ဤလက္ခဏာများ မပျောက်သွားလျှင် သင့်ဆရာဝန်ကို ပြောပြပါ။

မျက်နှာ၊ နှုတ်ခမ်း၊ လျှာ သို့မဟုတ် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများတွင် အင်ပျဉ်ထခြင်း သို့မဟုတ် ရောင်ရမ်းခြင်းများ ဖြစ်ပေါ်လာပါက ဆရာဝန်နှင့် ချက်ချင်းတိုင်ပင်ပါ (ဆရာဝန်နှင့်တိုင်ပင်ပါ သို့မဟုတ် အရေးပေါ်ဌာနသို့ တိုက်ရိုက်သွားပါ)။

ဖြစ်ခဲ့သည့် ဘေးထွက်ဆိုးကျိုးများတွင် ပါဝင်သည်မှာ -

- လေသင်တုန်းဖြတ်ခြင်း
- နှလုံးတုန်ခြင်း
- ရင်ဘတ်အောင့်ခြင်း။

ဤသည်တို့ဖြစ်ပေါ်ပါက ဆရာဝန်တစ်ဦးကို ချက်ချင်းပြောပြသင့်ပါသည်။

More information is available for this medicine in the form of Consumer Medicines Information (CMI). CMIs are available from hospitals, pharmacies and medical practices and from the Therapeutic Goods Administration website (www.tga.gov.au/consumer-medicines-information-cmi). The CMI contains important information about your medicine and must be read in conjunction with this leaflet

ဤဆေးအတွက် နောက်ထပ်အချက်အလက်များကို စားသုံးသူ ဆေးဝါး သတင်းအချက်အလက် (CMI) ပုံစံဖြင့် ရရှိနိုင်ပါသည်။ CMI များကို ဆေးရုံများ၊ ဆေးဆိုင်များနှင့် ဆေးဘက်ဆိုင်ရာ အလေ့အကျင့်များနှင့် ကုထုံးဆိုင်ရာ ကုန်စည်စီမံခန့်ခွဲမှု ဝတ်ဆိုင် (www.tga.gov.au/consumer-medicines-information-cmi) တို့တွင် ရရှိနိုင်ပါသည်။ CMI တွင် သင်၏ ဆေးဝါးနှင့် ပတ်သက်သော အရေးကြီး အချက်အလက်များပါဝင်ပြီး ဤလက်ကမ်းစာစောင်နှင့်အတူ ဖတ်ရှုရမည်။

The Humanitarian Entrant Health Service (HEHS)
1/311 Wellington Street Perth 6000
Phone 9222 8500
Fax: 9222 8501
Email: HEHS@health.wa.gov.au
Opening hours: 8:15-4:15
Monday to Friday
(closed weekends and public holidays)

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လာရောက်သူ ကျန်းမာရေး ဝန်ဆောင်မှု (HEHS)
1/311 Wellington Street Perth 6000
ဖုန်း - 9222 8500
ဖက်စ် - 9222 8501
အီးမေးလ်- HEHS@health.wa.gov.au
ဖွင့်ချိန်- 8:15-4:15 တနင်္လာနေ့မှသောကြာနေ့
(စနေ/တနင်္ဂနွေနှင့် အများပြည်သူအားလပ်ရက်များတွင် ပိတ်သည်)

We are proud to be a smoke-free site.



Thank you for not smoking or vaping in any buildings or on our grounds.

This document can be made available in alternative formats on request.

© North Metropolitan Health Service 2023

ကျွန်ုပ်တို့သည် ဆေးလိပ်ငွေ့ကင်းစင်သော နေရာဖြစ်သည့်အတွက် ဂုဏ်ယူပါသည်။



မည်သည့်အဆောက်အဦတွင်မဆို သို့မဟုတ် ကျွန်ုပ်တို့ ၏ အကြောင်းနေရာများတွင် ဆေးလိပ်သောက်ခြင်း သို့မဟုတ် စီးကရက်အတုရှူခြင်း မပြုလုပ်သည့်အတွက် ကျေးဇူးတင်ပါသည်။

ဤစာရွက်စာတမ်းကို တောင်းဆိုပါက အခြားပုံစံများဖြင့် ရရှိနိုင်ပါသည်။

© မြောက်ဘက် မြို့ပြကျန်းမာရေးဝန်ဆောင်မှု 2023